

### တၢ်အိးထီၣ်ကဒါက့ၤအတၢ်သံက့ၢ်ဒီးတၢ်စံးဆါ

- မ့ၢ်ကီၢ်ရၣ်တဲသကိးတၢ်ဒံးဘၣ်ထွဲကဒုးထီၣ်က့ၤကွီဖိတဖၣ်လၢအလိၣ်ဒိၣ်ကတၢ်အဂၤ ၅၀ တုၤ ၁၀၀ လၢကွီတဖျၢၣ်စ့ၣ်စ့ၣ်ဖဲလၢဖျၢၣ်အါရံၤ ၁ သီန့ၣ်ဧါ. မ့ၢ်.
- မတကလၢတၢ်ပၣ်ပနီၣ်အိၤအလိၣ်ဒိၣ်တဖၣ်လဲၣ်. ကွီဖိတဖၣ်အံၤဘၣ်တၢ်ယုထၢအိၤခိဖျိကွီခိၣ်တဖၣ်လဲၣ်. ကွီဖိတၢ်လိၣ်ဒိၣ်နီၣ်ဂံၢ်ဘၣ်န့ၢ်ယုထၢလၢကထီၣ်က့ၤကွီလၢနီၢ်ကစၢ်တဖၣ်အံၤဘၣ်တၢ်ပၣ်ဖျါထီၣ်အိၤခိဖျိကွီခိၣ်တဖၣ်လၢတၢ်ဂ့ၢ်ပၣ်ဖျိအဖီခိၣ်. ကွီသရၣ်/မ့ၢ်အတၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖး. ဒီးမိၢ်ပၢ်တၢ်ယုထၢတဖၣ်န့ၣ်လီၤ.
- မ့ၢ်ဟံၣ်ဖိယိဖိတဖၣ်အံၤတၢ်ဆဲးကျိးအဝဲသ့ၣ်ဝံလဲၣ်ဧါ. မ့ၢ်. တၢ်သ့ၣ်တဖၣ်အံၤတၢ်မၤအိၤအဖျါန့ၣ်လီၤ.
- ပတဲကသကိးဘၣ်ထွဲကွီဖိလၢတၢ်လိၣ်ဒိၣ်တဖၣ်ဖဲကီၢ်ရၣ်ပူၤနဆိကမိၣ်ကအိၣ်ပျဲၤလဲၣ်. အဝဲသ့ၣ်ကထီၣ်တနွံယံၤသီပျဲၤဧါ. ကွီဖိတၢ်အံၤအိၣ်လၢပကွီတၢ်ရဲၣ်လီၤကျဲၤလီၤတဖၣ်ဖဲပပုၤယဲၤသန့ပူၤ - ကွီဖိအဂၤ ၅၀-၁၀၀ ဒီးလၢအပၣ်ယုၣ်ကွီဖိနီၣ်ဂံၢ်တဖၣ်လၢပၣ်ဖျါထီၣ်အိၤလၢအဖီခိၣ်လၢကဟဲထီၣ်ကဒါက့ၤဖဲလၢဖျၢၣ်အါရံၤ ၁ သီန့ၣ်လီၤ. လၢတၢ်အိၣ်သးအကတီၢ်အံၤအဝဲသ့ၣ်ကထီၣ်ယံၤသီန့ၣ်လီၤ.
- မ့ၢ် pre-k တုၤ ၂ တီၤကွီဖိတၢ်ကဘၣ်တၢ်က့ၢ်မ့ၢ်အဝဲသ့ၣ်လၢကထီၣ်က့ၤကွီဖိတၢ်ဟဲန့ၢ်အခိၣ်ထံးတပတီၢ်အခါန့ၣ်ဧါ. မ့ၢ်.
- မ့ၢ် ၁၂ တီၤကွီဖိခဲလၢကဘၣ်တၢ်က့ၢ်မ့ၢ်က့ၤအိၤဖဲလၢဖျၢၣ်အါရံၤ ၁ သီန့ၣ်ဧါ. မ့ၢ်.
- ဘၣ်မနုၤအယိကရၢၢ်ခံကရၢၢ်အံၤတၢ်ယုထၢလၢကဘၣ်ဟဲက့ၤထီၣ်က့ၤဆိန့ၣ်လဲၣ်. အိၣ်သးလၢတၢ်ဂ့ၢ်ပၣ်ဖျိလၢပူၤ ၁၂ တီၤကွီဖိတဖၣ်အဖီခိၣ်အဝဲသ့ၣ်တန့ၢ်ဘၣ်အပူၤကွီန့ၣ် ၁၁ တီၤခဲလၢကဘၣ်အယိအဝဲသ့ၣ်လိၣ်လၢကဘၣ်အိၣ်ကတီၢ်သးလၢတၢ်စံၣ်လီၤကွီဒီးခိလုးလၢတန့ၣ်ညါအံၤအတီၢ်ပူၤန့ၣ်လီၤ. Pre-K တုၤ ၂ တီၤတဖၣ်အဂီၢ်တၢ်ယုထံၣ်သ့ၣ်ညါပၣ်ဖျါဝဲလၢန့ၣ်စးထီၣ်သီတဖၣ်ဒုးကဲထီၣ်တၢ်လဲထီၣ်လဲထီၣ်အတၢ်လီၤဆိလၢလီၤကဝီၤအကါဒိၣ်အါတီၤ, လၢလံၣ်ခိလဲၣ်ခိမ့ၢ်ဂ့ၤဒီးတၢ်ရုလိၣ်မ့ၢ်လိၣ်/သးတၢ်တူၢ်ဘၣ်ခိၣ်ဘၣ်မ့ၢ်ဂ့ၤန့ၣ်လီၤ.
- မ့ၢ်ကွီဖိတဖၣ်အံၤကမ့ၢ်တၢ်နီၤဖးလီၤတၢ်တီၢ်ကျဲၤဧါ. မ့ၢ်န့ၣ်ညါလၢတၢ်အံၤကလီၤကံၣ်လဲၣ်. Pre-K တုၤ ၂ တီၤတၢ်ကစးထီၣ်အံၤလၢခံသီအတၢ်ရဲၣ်လီၤကျဲၤလီၤန့ၣ်လီၤ. ကရၢၢ် ၈-မ့ၢ်ဆၣ်နံၤ/မ့ၢ်ယုၣ်နံၤန့ၣ်လီၤ. ကရၢၢ် ၉-မ့ၢ်လုၤခိနံၤ/မ့ၢ်ဖိဖးနံၤန့ၣ်လီၤ. မ့ၢ်ယုၣ်နံၤတဖၣ်ကမ့ၢ်တၢ်ဟ့ၣ်တၢ်သိၣ်လိအကတီၢ်/စီၤဖျါ (asynchronous/remote) န့ၣ်လီၤ.
- ကွီဖိဒီးမိၢ်ပၢ်တဖၣ်အံၤကဘၣ်တၢ်ဆဲးကျိးအဝဲသ့ၣ်ဒ်သိးကဆၢတၢ်လၢမ့ၢ်အဝဲသ့ၣ်အဲၣ်ဒီးက့ၤထီၣ်က့ၤန့ၣ်ဧါ. တၢ်မၤအိၤအဖျါမ့ၢ်, ဒီးတၢ်ကဆဲးမၤအိၤဒ်ကွီတဖၣ်စးထီၣ်အိၤအခါန့ၣ်လီၤ.
- လၢခံအပတီၢ်တဖၣ်ကမ့ၢ်တၢ်တုၤခံနွံအဘၣ်စၢတုၤလၢမးရူးတတ်လီၤ. မ့ၢ်ဧါ. အိၣ်သးလၢဖဲအ့ၣ်, တၢ်မၤကွီ, ဒီးတၢ်လၢကမၤလိဘၣ်အိၤလၢအပတီၢ် ၁ အဖီခိၣ်အသိးန့ၣ်လီၤ.
- မ့ၢ်တၢ်အပတီၢ်တဖၣ်အံၤကဘၣ်တၢ်မၤဝံၤအိၤခိဖျိတီၤအပတီၢ်ဧါ. လီၤကံၣ်လၢကဘၣ်တၢ်မၤဝံၤအိၤခိဖျိအတီၤယုၣ်ဒီးတၢ်ဆျၢန့ၣ်ခိဖျိကွီဂံၢ်ခိၣ်ထံးကရၢတဖၣ်(SBTs)န့ၣ်လီၤ.
- မ့ၢ်တၢ်ပညိၣ်အိၣ်လၢကဆဲးကျိးကီၢ်ရၣ်ပူၤမိၢ်ပၢ်ကိးဂၤဒဲးလၢလၢယန့ၣ်အါရံၤဒ်သိးကဆၢတၢ်လၢမ့ၢ်အဝဲသ့ၣ်အဲၣ်ဒီးလၢအဖီကက့ၤထီၣ်မ့ၢ်တထီၣ်ဘၣ်န့ၣ်ဧါ. မ့ၢ်. ခိဖျိ(SBTs)န့ၣ်လီၤ.
- ဘၣ်ထွဲတၢ်မၤကွီတၢ်ကမၤအိၤလဲၣ်. မ့ၢ်တၢ်မၤအကျိၤအကျဲၤလၢတၢ်မၤန့ၢ်တၢ်မၤကွီတဖၣ်ဒီးတၢ်ဟံးန့ၢ်မိၢ်ပၢ်တၢ်အၢၣ်လီၤတူၢ်လိၣ်စးထီၣ်မၤအိၤလဲၣ်ဧါ. တၢ်အံၤလဲၤသးရၢၢ်ရၢၢ်ခိဖျိတၢ်န့ၣ်လီၤဒီးတၢ်မၤသကိးတၢ်လၢပဆူၣ်ချ့ပူၤဟ့ၣ်ကူၣ်တၢ်ကီၣ်ကးကရၢ (HAC) အကရၢဖိတဖၣ်လၢအပၣ်ယုၣ်ပကသံၣ်ကသီပူၤဖျါဆျၢတၢ် Dr. Dennis Kuo ဒီး Dr. Tonja Williams န့ၣ်လီၤ.